

KAREN NATIONAL LIBERATION ARMY SITUATION REPORT

Clashes May 3-29, 2011

(Note: Period overlaps with other sitreps reflect timing differences in receipt of field reports.)

Battalion-201 (GHQ)

On May 24, 2011 at 1601 hrs, our special ops troops clashed with the enemy at Wa-shu-bu, killing one enemy officer, Sergeant Major Maung Saw Oo and one soldier, and wounding one. On May 27 at 0901 hrs, our special ops troops clashed with enemy troops at Ka-neh-lay-Htee-baw-gor, killing one enemy 2nd lieutenant, one sergeant and one private.

သုးရှုန်(၂၀၁)

တၢ်ဒုးကစီၣ်

ဖဲ ၂၄.၅.၂၀၁၁ နံၤ ၁၆၀၁ ဆၢကတီၢ် ဒုၣ်ဒါဘၣ်သၢဂၢ်ဒီးပပှၤဖဲဒီးပုၤလီၤဆီဖဲတၢ်ဆူၣ်ပူၤသံသုးခိၣ်ယီၤ တၢ်အဖံၤမိၣ်စီၣ်အူၤ သုးဖိတၢ်ဒီးဘၣ်ဒိတၢ်န့ၤ ဖဲ ၂၇.၅.၂၀၁၁ နံၤ ၀၉၀၁ ဆၢကတီၢ် ဒုၣ်ဒါဘၣ်သၢ ဂၢ်ဒီးပ ပှၤ ဖဲဒီးပုၤလီၤဆီဖဲကနဲလ့ထံဘီကီၢ် တဘျီဒုၣ်ဒါသံသုးခိၣ်ဖိတၢ်န့ၤ သုးစကီၤတၢ်ဒီးသုးတၢ်န့ၤ

Battalion-203 (GHQ)

On May 25, 2011 at 0900 hrs, our guerilla troops sniped twice on the enemy troops of Column-1, LIB-542, at U-kray-ta, wounding 2 enemy soldiers.

သုးရှုန်(၂၀၃)

တၢ်ဒုးကစီၣ်

ဖဲ ၂၆.၅.၂၀၁၁ နံၤ ၀၉၀၀ ဆၢကတီၢ် ဒုၣ်ဒါ ခမရ(၅၄၂)သုးကျိၤ(၁)အပှၤဘၣ်ဒီးပပှၤဖဲဒီးပုၤလီၤဆီဖဲအူၤကြၢၣ်ထၣ် အ ဆၢခိၣ်ခံတီၤ ဒုၣ်ဒါဘၣ်ဒိ(၂)ၤ

Brigade-1

On May 23, 2011, an enemy associate, Maung Soe Win, based at Si-ga-zer-ko, demanded from Gor-heh villagers 58 bamboo poles and 945 pleats of roofing leaves.

သုးက့(၁)

တၢ်ကစီၣ်

ဖဲ ၂၃.၅.၂၀၁၁ နံၤ ဒုၣ်ဒါ "စောင့်စိုးဝင်း" အိၣ်ဖဲခဲးစံၣ်ကစၢ်ခိၣ်ဃုဆူၣ်တၢ်ဒီးလၢၣ် ဖဲကီၢ်ဟဲသ့ၣ် (၅၈) ဘီ ဒီး လၢၣ်(၉၄၅)ခဲး.

Brigade-2 (Toungoo District)

On May 14, 2011 at 0900 hrs, our troops fired on enemy troops at Mu-thay-ta in Gaw-thay-doe area once, but enemy casualty not known. There was no casualty on our side. On the same day, at 1520 hrs, our troops fired again at enemy troops coming up along Yaw-lo Stream bank, killing 2 enemy soldiers. No casualty on our side. Again, at 2005 hrs, our troops fired on the enemy where it set down for the night. Enemy casualty was not known and no casualty on our side.

Information: On May 3, 2011, the enemy unit from IB-73, based in Sha-zee-bo village of Tan-da-bin Township, forced Sha-zee-bo villagers to carry food ration from Da-pyay to Sha-zee-bo.

သုးက့(၂)
တၢ်ဒုးကစီၣ်

ဖဲ ၁၄. ၅. ၂၀၁၁ဂီၤ ၀၉၀၀ ဆၢကတီၢ် ပပုၤဒးဒုၣ်ဒါဖဲကီၢ်သ့ဒါကတီၢ်မုၢ်သ့ထုၣ်တဘျီ ဒုၣ်ဒါ တၢ်ဘၣ်ဒိတသ့ၣ်ညါ ပပုၤတၢ်ဘၣ်ဒိတအိၣ်. တနံၤဃီဟါ ၁၅၂၀ ဆၢကတီၢ် ပပုၤဒးကဒီးဒုၣ်ဒါလၢအ ဟဲထီၣ်ယီၤလိာ်ကျိကဟံတဘျီ ဒုၣ်ဒါသံ (၂)ဂၤ ပပုၤတၢ်ဘၣ်ဒိတအိၣ်. တနံၤဃီဟါ ၂၀၀၅ ဆၢကတီၢ် ပပုၤဒးကဒီးဖဲမုၢ်သ့ထုၣ်ဒုၣ်ဒါမံတၢ်လီၢ်တဘျီ ဒုၣ်ဒါတၢ်ဘၣ်ဒိတသ့ၣ်ညါ ပပုၤတၢ်ဘၣ်ဒိတအိၣ်.

တၢ်ကစီၣ်

ထီတထုၣ်ကီၢ်ဆၣ်. ဖဲ ၀၃. ၅. ၂၀၁၁ ဒုၣ်ဒါ ခလရ(၇၃) အိၣ်ရှါစံဘိၣ်တဖု မၤဆူၣ်ရှါစံဘိၣ် ကဝီၤသဝီဖိဝံဆ့ၤန့ၢ်တၢ်အိၣ် တၢ်ပူၤဆူၣ်ရှါစံဘိၣ်စခါ.

Brigade-2 (Toungoo District)

On May 15, 2011 at 0815 hrs, our guerilla troops attacked the enemy at a place below May-daw-ko village, wounding one enemy soldier. On May 16 at 0925 hrs, our troops attacked the enemy near Bu-hsa-kee Camp, wounding 2 enemy soldiers. There was no casualty on our side. On the same day at 1300 hrs, our guerilla troops attacked the enemy near Ga-zer-daw-ko Camp, wounding one enemy soldier.

သုးက့ (၂)
တၢ်ဒုးကစီၣ်

ဖဲ ၁၅. ၅. ၂၀၁၁နံၤ ဂီၤ ၀၈၁၅ ဆၢကတီၢ် ပဖဲးပြဲးမၤဒုၣ်ဒါ ဖဲမုၢ်ဒိခိၣ်သဝီဖိလၢာ်တဘျီ ဒုၣ်ဒါဘၣ်ဒိ တဂၤ ဖဲ ၁၆. ၅. ၂၀၁၁နံၤ ၀၉၂၅ ဆၢကတီၢ် ပပုၤဒးဒုၣ်ဒါ ဖဲဘုၣ်ဆုၣ်ခံစခါကဟံတဘျီ ဒုၣ်ဒါဘၣ်ဒိ (၂)ဂၤ ပပုၤတၢ်ဘၣ်ဒိတအိၣ်. တနံၤဃီ ၁၃၀၀ ဆၢကတီၢ် ပပုၤဖဲးပြဲးမၤဒုၣ်ဒါ ဖဲကစၢ်ဒိၣ်စခါကဟံတဘျီ ဒုၣ်ဒါဘၣ် ဒိတဂၤ.

Information: On May 15, 2011, enemy troops from LIB-376/541 under Tactical Command-2 of MOC-9 burned down hill farm huts and looted livestock of 6 villagers of Maw-thay-doe village.

တၢ်ကစီၣ်

ထီတထုၣ်ကီၢ်ဆၣ်. ဒုၣ်ဒါ စကခ(၉) ဘျီဟံၣ်(၂) အပုၤ ခမရ (၃၇၆/၅၄၁) ဟဲန့ၢ်လီၤဒွဲၣ်အူကွံာ်မိၣ်သ့ ဒါဒုးဒဲ ဖဲ ၁၅. ၅. ၂၀၁၁နံၤ ဒီးဟံးန့ၢ်မၤဟးဂီၤတၢ်ဖိတၢ်လံၤခဲလၢာ်. ပုၤဒုးကစၢ်အမံတဖု (၁)စီၤ ဆိ က့ (၅၇)နံၣ် ဘုၣ်ချံ(၅)နံၣ် (၂)စီၤဆုၣ်လၢာ်မၤ ဘုၣ်ချံ(၅)နံၣ်တဒါ. သပၤလီၤခိခဲလၢာ် (၃)စီၤတၢ်ကွံာ် (၃၀)နံၣ် ဘုၣ်ချံ(၅)နံၣ် တၢ်ဖိတၢ်လံၤဒဲပူၤခဲလၢာ် (၄)စီၤခွါဆံး (၅၅)နံၣ် ဘုၣ်ချံ(၆)နံၣ်. သပၤလီၤခိဒဲပူၤခဲလၢာ် (၅)စီၤမိၣ်ဖဲ (၅၇)နံၣ် ဘုၣ်ချံ(၁၂)နံၣ် (၆)စီၤဘၣ်ဘၣ် ဒုၣ်ဒါအီၤကွံာ်ဆိ(၆)ဘုၣ်. ထီၣ်ဒုၣ်(၃)ဘုၣ်.

Brigade-2 (Toungoo District)

On May 19, 2011 at 0848 hrs, our guerilla troops attacked and wounded one enemy soldier near Phlay-hsa-lo Camp. Information received on May 20, 2011 said that the enemy unit active at the foot of Sha-zee-bo Hill, set up a camp in the Day-yee-kee-Htee-du-ta beetle nut plantation. On May 21 at 2130 hrs, our special ops troops clashed with the enemy near Ka-neh-lay Camp, killing one sergeant major and wounding one soldier. On May 13 our troops attacked enemy troops from LIB-345, killing 3, including one 2nd lieutenant. On May 14 our troops attacked enemy troops from LIB-345 at Hkaw-poe, wounding two enemy soldiers. In both incidents, there was no casualty on our side.

သုးက့(၂)
တၢ်ဒုးကစီၣ်

ဖဲၣ်၅.၅.၂၀၁၁နံၤဂီၤခိၣ်ၣ်ဆၢကတီၢ်ပဖဲးပြဲးမၤန့ၣ်ဒါဖဲဖျၢဆၢလိာ်စခါကယတဘျီန့ၣ်ဒါဘၣ်ဒိတဂၤ.န့ၣ်တၢ်စီၣ်
ဖဲၣ်၂၀.၅.၂၀၁၁နံၤန့ၣ်ဒါလၢဟူးဂဲၤလၢရၢစ့ဘိၣ်ကစီၣ်ထံးတဖုဘျီပကြိၣ်ထီၣ်အလီၢ်ဖဲဒုးယံၤခံထံးထံး
သဲးခီၣ်ပူၤလီၤ.ဖဲၣ်၂၁.၅.၂၀၁၁နံၤ၂၁း၃၀ဆၢကတီၢ်န့ၣ်ဒါဘၣ်သၢကံးဒီးပပုၤဖဲးပြဲးလီၤဆီဖဲကနဲလ့
စခါယၢန့ၣ်ဒါသံသ့းခိၣ်ယီၤတဂၤ.ဘၣ်ဒိသုးဖိတဂၤ.ဖဲၣ်၃၂.၅.၂၀၁၁နံၤပပုၤမၤအၢ်န့ၣ်ဒါခမရ(၃၄၅)စး
ပြဲးဒိၣ်ဖဲက့းစယုၤကဝီၤတဘျီန့ၣ်ဒါသံ(၃)ဂၤအကျါပၣ်ယုၣ်သုးခိၣ်ဖိတဂၤ.ဖဲၣ်၃၄.၅.၂၀၁၁နံၤပပုၤလဲၤခး
န့ၣ်ဒါခမရ(၃၄၅)ဖဲယိၣ်ဖိ.န့ၣ်ဒါဘၣ်ဒိ(၂)ဂၤ.တၢ်ဒုးခံဘျီလၢၣ်ပပုၤဘၣ်ဒိတအိၣ်ဘၣ်.

Brigade-4 (Tavoy-Mer-gui, AKA Baik-Taweh District)

On May 27, 2011, our special ops troops fired on the enemy at Doh-bla-poe-ta, wounding one enemy soldier. There was no casualty on our side. On May 28 at 1610 hrs, our troops clashed at Si-bleh-saw-ka-ta with enemy troops from LIB-555. The clash lasted for 10 minutes. Casualty on enemy side not known and there was no casualty on our side. On May 25 at 1015 hrs, our guerrilla troops clashed with enemy troops at Da-ma-wa for 15 minutes, killing one but not known about wounding. There was no casualty on our side. Our side captured one 60 mm mortar round, one M-79 grenade round, 2 flashlights, 2 backpacks and one set of webbing equipment.

သုးက့(၄)
တၢ်ဒုးကစီၣ်

ဖဲၣ်၂၇.၅.၂၀၁၁ နံၤ ပပုၤဖဲးပြဲးလီၤဆီခး န့ၣ်ဒါဖဲတိၤပျီဖိထံးတဘျီ န့ၣ်ဒါဘၣ်ဒိတဂၤ ပပုၤတၢ်ဘၣ်ဒိအိၣ်. ဖဲ
၂၈.၅.၂၀၁၁ နံၤ ဟါခီ ၁၆၁၀ ဆၢကတီၢ် ပပုၤဘၣ်သၢကံးခးလိာ်သးဒီးန့ၣ်ဒါ ခမရ(၅၅၅) ဖဲပျီစီၣ်ခး ထံး
တၢ်ဒုးယံၣ်(၁၀)မံးနံး န့ၣ်ဒါတၢ်ဘၣ်ဒိတသ့ၣ်ညါ ပပုၤတၢ်ဘၣ်ဒိတအိၣ်. ဖဲၣ်၂၅.၅.၂၀၁၁ နံၤ ဂီၤခီ ၁၀၁၅
ဆၢကတီၢ် ပပုၤဖဲးပြဲး ၁/၂ မၤန့ၣ်ဒါဖဲတမၣ်ဝါတဘျီ တၢ်ဒုးယံၣ်(၁၅)မံးနံး န့ၣ်ဒါသံတဂၤ ဘၣ်ဒိတသ့ၣ်ညါ
ပပုၤတၢ်ဘၣ်ဒိတအိၣ်. ပပုၤမၤန့ၣ်ဒါတၢ်ဖိတၢ်လံၤ ၆၀ မမ ချံတဖျါ
M- 79 ချံတဖျါ၊ ဒးမံ(၂)ခိၣ်၊ ထၢၣ်ဝံချါ(၂)ဖျါ၊ အံ့ခွဲမဲတစ့ၢ်.

The DKBA, logging in Meh-pri village tract and hauling the logs to Meh-nyaw-kee, destroyed beetle-nut, mangosteen and cardamom plantations of the villagers, at the foot of the hills. As they use trucks, 3 irrigation canals have been destroyed and, as a result, the villagers cannot cultivate paddy. Elephants used by the DKBA destroyed hill farms and the villagers have to demand compensation. From the beginning of 2011, the DKBA troops, which have been transformed to BGF (Bn-1014) are active especially in Jor-ba, Day-wa and Meh-myeh village tract. The BGF troops extort the villagers and destroy their properties. As clashes take place in the area often, the BGF banned the villagers from going to work on their farms. In the 4 months of 2011, the BGF troops moved to Meh-pri village tract. Before leaving, as they planted many landmines, the villagers face great difficulties in making a living. When the villagers asked the BGF troops to take out the landmines, the BGF troops, instead of doing it, intimidated the villagers with guns. The BGF troops involved in logging are from Battalions 1013 and 1014, led by officers Maung Chit, Maung Hla Aye, Maung Soe Yin, Maung Mya Oo and Saw Da-keh.

သုးက့(၅)

တၢ်ကစီၣ်

ဖဲ ၂၀၁၀ နံၣ် တၢ်ကိၢ်ခါ

DKBA အပှၤမၤအိၣ်သ့ၣ်မၢ်ပြံးကရူၢ်ထုးထီၣ်ဆူၣ်မၢ်ညီၣ်ခံ. မၤဟးဂီၤကမ့ၢ်အကျိး၊ ကရၢၢ်လၢအမ့ၢ်တူၢ်ရူၣ်ကျိး၊ သးကျိး၊ ကဟီကျိး၊မးအံးကျိး အါမးလၢကစၢ်ခီထံး. သူဝဲကါအယိပှၤထံဘီဟးဂီၤ(၃)ဘိအယိ ပှၤတမၤ အိၣ်ဘၣ်လၢဖဲဘၣ်. ကဆိလၢDKBA သူဝဲတဖၣ် မၤဟးဂီၤပှၤဒုးပှၤယုက့ၤတၢ်မၤစၢၤ ဖဲ ၂၀၁၁ နံၣ်ထီၣ် DKBA လၢကဲထီၣ်က့ၤ BGFသုးရူၣ်(၁၀၁၄) အပှၤဟူးဂဲၤလီၤဆီကီၣ်ပါ၊ ဒုဝါ၊ မၢ်မ့ၢ်ကရူၢ်ပှၤမၤတၢ် ယုတၢ်မၤ ဟးဂီၤတၢ်ဒီး ခီဖျိကညီတၢ်ပၢ်ဆၢသုးဟူးဂဲၤစ့ၢ်ကိးတၢ်လီၢ်ကဝီၤပှၤအယိ တၢ်ဒုးစးပြံးကဲထီၣ်ဝဲခဲအံၤအယိ BGFတဖၣ် ဖိၣ်မၤနးဝဲသ့ဖိတဖၣ်ဒီးတပျဲဟးဝဲသ့ချၢဘၣ်အယိ သ့ဖိတဖၣ်တဖဲဘၣ်လၢဒုးဘၣ်. ၂၀၁၁ နံၣ် (၄)လၢတီၢ်ပှၤBGF အသုးတဖၣ် သုးလီၤကွံၣ်အသးဆူမၢ်ပြံးကရူၢ်ဒီးဒီးလီၤတၢ်ဃးမ့ၢ်ပိၢ်အါမးအယိ သ့ဖိတဖၣ်ဟးဖံးဟးမၤကီၣ်ခဲဝဲ. လဲၤမၤဝဲBGF အပှၤလဲၤထုးထီၣ်ကွံၣ်မ့ၢ်ပိၢ်ဒီးတထုးထီၣ်ဘၣ်အမဲၣ်ညါ ပညိၣ်အီၤလၢ ကျိမၤပျံၤမၤဖုးအဝဲသ့ၣ်.DKBA လၢအကဲထီၣ် BGFသုးဒီးမၤအိၣ်သ့ၣ်တဖၣ် ၁၀၁၃/၁၀၁၄ အပှၤလၢအမ့ၢ် သုးခိၣ်မိၣ်ခွဲး၊ မိၣ်လးအု၊ မိၣ်စိယု၊ မိၣ်မ့ၢ်အူ၊ စီၤတကဲတဖၣ်. BGFအပှၤတဖၣ်အံၤ ကဲန့ၢ်ဝဲခီ ပနံၣ်ဘၣ်စၢၤ ဒီးမၤန့ၢ်ခီပနံၣ်အသ့ၣ်.

Brigade-5 (Papun District)

On May 8, 2011, combined troops from Meh-glaw village tract militia and Bde-5 HQ troops destroyed one enemy road-building vehicle between Way-hsa and Na-ku-na. On May 9 our guerilla-2 troops from Bn-102 clashed with enemy troops from Meh-way Camp, between Pway-bwa and Wa-mu-lo, wounding one enemy soldier. On the same day, troops from Coy-3 of Bn-102 attacked enemy troops in Wa-tho-ko Camp with a hand grenade, killing one and wounding 2 enemy soldiers. On May 12 combined troops from Bde-5 HQ and Bn-102 sniped on enemy between Htwee-thee-U and Ga-zer-ther-plo, killing one enemy lieutenant. On the same day, troops from Coy-5 clashed with enemy troops between Mee-cho and Kwee-ka-ma. One of our troops sacrificed his life for the nation and the country. Enemy casualty was not known. On May 10 our troops sniped on the enemy in Maw-bu, wounding one. On May 15 guerilla-2 troops of militia Bn-1 clashed with the enemy in Gor-toh-doe, wounding one enemy soldier. On the same day, troops from the commando battalion sniped on the enemy in Maw-pu Camp. Enemy casualty was not known. On the same day, the enemy troops clashed with commando guerilla-2 troops at Kyo-kyeh-day once and at Da-go-kyo Height twice in Thay-tha-mu-doe area. Three enemy soldiers were wounded. On May 15 at 2030 hrs, our troops from Coy-3, Bn-102 clashed with the enemy between Maw-lo-kyo Height and Htee-ga-bler, killing one and wounding 2 enemy soldiers. On May 18 at 2030 hrs, troops from Coy-3 of Bn-102 attacked the enemy Wa-tho-lo Camp for 45 minutes. Our troops failed to capture the camp but wounded 2 enemy soldiers. There was no casualty on our side.

သုးက့(၅)

တၢ်ဒုးကစီၣ်

ဖဲ ၈.၅.၂၀၁၁ နံၣ်မဲၤကျိကရူၢ်ဘၣ်ဘၢပၢ်ဖျိၣ်အသးဒီးသုးက့(၅)ဝဲအပှၤန့ၢ်လီၤမၤဟးဂီၤန့ၢ်ဒါသိလုၣ်ဘီ ကျဲတခိၣ်ဖဲဝဲဆၣ်.နးကူနါဘၣ်စၢၤ.ဖဲ ၉.၅.၂၀၁၁ နံၣ်.န့ၢ်ဒါအိၣ်မဲၤစ့ၢ်စခါတန့ၢ်အပှၤဘၣ်သၢ်ဒီးသုးရူၣ် (၁၀၂)စးပြံး(၂)ဖဲဖျိပှၤ,ဝဲမူလိၣ်ဘၣ်စၢၤတဘျီန့ၢ်ဒါဘၣ်ဒိတဂၤ.တနံၣ်ယိသုးရူၣ်(၁၀၂)သုးဒု(၃)အပှၤလဲၤ ကွံၣ်န့ၢ်ဒါအိၣ်ဝဲသိခိၣ်စခါအပှၤဒီးစုကွံၣ်မ့ၢ်ပိၢ်တဘျီန့ၢ်ဒါသံတဂၤ.ဘၣ်ဒိ(၂)ဂၤ.ဖဲ ၁၂.၅.၂၀၁၁ နံၣ်သုးက့(၅) ဝဲပၢ်ဖျိၣ်ထီၣ်အသးဒီးသုးရူၣ်(၁၀၂)အပှၤမၤစုဘျီတၢ်မၤဖဲထွံၣ်သံအုၣ်ဒီးကစၢ်သၢဖျၢၣ်ဘၣ်စၢၤတဘျီ န့ၢ်ဒါသံသုးခိၣ်တဂၤ.တနံၣ်ယိသုးရူၣ်(၁၀၂)သုးဒု(၅)အပှၤဘၣ်သၢ်ခးလိၣ်သးဒီးန့ၢ်ဒါဖဲမံၤခိၣ်,ကွံၣ်မၤ ဘၣ်စၢၤတဘျီပပှၤဟ့ၣ်လီၤကွံၣ်သးလၢထံကီၢ်ဒီးကလုၢ်ဂီၢ်တဂၤ,န့ၢ်ဒါတၢ်ဘၣ်ဒိတသ့ၣ်ညါ.ဖဲ ၁၀.၅.၂၀၁၁

ပပုမေတဘျတၢ်မဲဖဲမိဖူတဘျီန့ၣ်ဒါဘၣ်ဒိတဂၤ.ဖဲ၁၅.၅.၂၀၁၁နံၤဂၤကီၢ်သးရၣ်(၁)ဖဲးပြဲး(၂)ဖဲကီၢ်ထၢၣ်
ဒါကဝီတဘျီဘၣ်ဒိတဂၤ.တနံၤယီၤသးန့ၣ်သးရၣ်အပုလဲၤကစီၤခးန့ၣ်ဒါအိၣ်မိဖူစခါတဘျီန့ၣ်ဒါတၢ်ဘၣ်
ဒိတသ့ၣ်ညါ.တနံၤယီၤန့ၣ်ဒါဘၣ်သဂၢ်ဒိသးန့ၣ်သးရၣ်ဖဲးပြဲး(၂)ဖဲကီၢ်ကွၢ်ဒုတဘျီ.တကီၢ်ကီၢ်(၂)ဘျီသ့ၣ်သ့ၣ်
မ့ၢ်ဒါကဝီန့ၣ်ဒါဘၣ်ဒိ(၃)ဂၤ.ဖဲ၁၅.၅.၂၀၁၁နံၤမ့ၢ်ဆါခိၣ်သးဝ၀ဆါကတီၢ်သးရၣ်(၁၀၂)သးဒု(၃)အပုဘၣ်
သဂၢ်ခးန့ၣ်ဒါဖဲမိလိာ်ကီၢ်ဒီးထံကပုၤဘၣ်စၢတဘျီန့ၣ်ဒါသံတဂၤဘၣ်ဒိ(၂)ဂၤ.ဖဲ၁၈.၅.၂၀၁၁နံၤ၂၀း၃၀
ဆါကတီၢ်သးရၣ်(၁၀၂)သးဒု(၃)အပုလဲၤထီၣ်ခးန့ၣ်ဒါအိၣ်ဝဲၣ်သိလိာ်စခါတံာ်တံာ်(၄၅)မံးနံးထီၣ်ဝဲတန့ၢ်
န့ၣ်ဒါဘၣ်ဒိ(၂)ဂၤ.ပပုတၢ်ဘၣ်ဒိတအိၣ်.

Information: On May 20, 2011, BGF Bn-1013 commander Maung La Kyeh and 2IC Kyaw Say's man, Maung Soe Myint, arrested and tortured severely Saw Da Polo, aged 18, of Baw-kyo village, on his return from a visit to another village, and finally killed him.

တၢ်ကစီၣ်

ဖဲ၂၀.၅.၂၀၁၁နံၤBGF သးရၣ်(၁၀၁၃)သးရၣ်ခိၣ်မိၣ်လးကွၢ်သးရၣ်ခိၣ်(၂)ကီၢ်စုအပုမိၣ်စိမ္းဖိၣ်ဝဲစီတၢ်
ပိာ်လိာ်(၁၈)နံၣ်ဖဲစီနီၢ်မုးမိာ်နီၢ်လၢၣ်အအိၣ်သ့ၣ်ဘိကီၢ်လဲၤတဂၤဖဲအတၢ်လဲၤဟးလၢသ့ၣ်အဂၤဒီးဟဲက့ၤအခါ
ဖိၣ်ဝဲဝဲမၤဆူးမၤဆါဝဲနးနးဝဲမၤသံကွၢ်ဝဲန့ၣ်လီၤ.

Brigade-6 (Kawkareik District)

On May 15, 2011 at 0630 hrs, combined troops from our Bn-18, forest rangers and DKBA attacked the enemy troops from LIB-548, led by Tin Zaw Oo, between Hsaw-daw and Da-meh-ko, killing one sergeant. On May 11 at 0730 hrs, combined troops of our Bn-17, Bn-18, Bn-101 and DKBA attacked the enemy troops of IB-231 and IB-230 near Kaw-ka-reik town at places (1) Da-meh-ko, (2) Kay-kyaw-kyi, (3) Gaw-nweh, (4) Da-nay-mu, (5) Leh-wa and IB-79 place. The attack lasted for 30 minutes. Four enemy soldiers, one captain and 3 privates, were killed, and 4 wounded. Two civilians were wounded in the crossfire. In the two clashes, one of our soldiers was killed and one wounded.

သးက့(၆)

တၢ်ဒုးကစီၣ်

ဖဲ ၁၅.၅.၂၀၁၁ နံၤ ဂီၤ ၀၆၃၀ ဆါကတီၢ် ပပုသးရၣ်(၁၈)၊ သ့ၣ်ပုၤDKBA ပာ်ဖျိၣ်သးခးဒုၣ်ဒါဖဲဆီ
တီၢ်ဒီးတမဲၣ်ခိၣ်ဘၣ်စၢၤ ဒုၣ်ဒါ ခမရ(၅၄၈)တီၢ်ခိၣ်ရီၤမဲ "တင်ဦးဇော်" ဒုၣ်ဒါသံသးစကီၢ်တဂၤ. ဖဲ ၁၁.၅.
၂၀၁၁ နံၤ ဂီၤ ၀၇၃၀ ဆါကတီၢ် ပပုဟာ်ဖျိၣ်ထီၣ်သးသးရၣ်(၁၇)၊ သးရၣ်(၁၈)၊ ဒုးယၤသးရၣ်(၁၀၁)၊
DKBA န့ၣ်ခးဒုၣ်ဒါ ခလရ(၂၃၁)ဒီး ခလရ(၂၃၀)ဖဲကီၢ်တရံးဝုာ်တၢ်လီၢ် (၁)တမဲၣ်ခိၣ် (၂)ခုၣ်ကီၢ်ကီၢ် (၃)
ကီးန့ၣ် (၄)တန့ၢ် (၅)လဲၣ်ဝဲဒီး ခလရ(၉၇) တၢ်လီၢ်တၢ်ဒုးယံာ်(၃၀)မံးနံး ဒုၣ်ဒါသံ (၄)ဂၤအကျါဟာ်သုာ်
သးခိၣ်စိတဂၤ ဘၣ်ဒိ(၄)ဂၤ ကမုၢ်ဘၣ်ဒိ(၂)ဂၤ တၢ်ဒုး(၂)ဘျီလၢာ် ပပုသံ(၁)ဂၤ ဘၣ်ဒိ(၁)ဂၤ

Information: On May 12, 2011, Mya Khet and 5 soldiers from BGF-1016 surrendered to DKBA Kyaw Thet and our Bn-18 at Tha-yet-daw place. They brought in one RPG with 4 rounds, one carbine with 55 rounds and 2 M-16 rifles with two magazines and 19 rounds.

ဒုၣ်ဒါကစီၣ်

ဖဲ ၁၂. ၅. ၂၀၁၁နံၤ BGF(၁၀၁၆) မုးခဲၣ်အဒုၣ်ဟဲက့ၤဟာ်လီၤစုကဝဲၤလၢ DKBA ကီၢ်သးဒီးသးရၣ်(၁၈)
အအိၣ် သ ယဲးတီ တၢ် လီၢ်. (၁)စီမိမ့ၣ်(၂၈)နံၣ် (၂)စီမိလၢ(၃၇)နံၣ် (၃)စီမိကီၢ်ကွၢ်(၅၀) နံၣ်(၄)စီ ကီၢ်

ကား(၄၆)နံ (၅)ကွါ ကွံ (၃၈)နံ ဟ်ယုတ်စုကဝဲRPGတခိာ်၊ အချံ(၄)ဖျာ၊ ခါဘဲ(၁)ခိာ်၊အချံ(၅၅)ဖျာ၊ M-16(၂)ခိာ်၊ ဆပ် ဒါ(၂) ဘုာ်၊ အချံ(၁၉)ဖျာ၊

Brigade-6 (Kaw-ka-reik District)

On May 16, 2011 at 0640 hrs, the combined troops from our forest rangers and DKBA ambushed enemy troops from LIB-546, led by Chit Than Oo, at Kyet-tha-ya place near Myo-haung village. Two enemy soldiers were killed and 2 wounded. The enemy's return fire with heavy weapons wounded 3 civilians. There was no casualty on our side.

သုးက့ (၆)

တၢ်ဒုးကစီာ်

ဖဲ ၁၆. ၅. ၂၀၁၁နံ ၀၆၄၀ ဆာကတီာ် ပပုယုတ်ဖျာဒီးDKBA ဟ်ဖျာ်ထီာ်သး ခိးခးဒုာ်ဒါ ခမရ(၅၄၆) “ချစ်သနီဦး” တီခိာ်ဖဲ ဖဲမိုးဟိသဝီဖိလတ်မွဲာ်သုာ်ယုတ်တၢ်လီာ် ဒုာ်ဒါသံ(၂)ဂၤ ဘာ်ဒိ(၂)ဂၤ ဒုာ်ဒါခးက ဒါကျိဖးဒိာ် ဘာ်ဒိကမျာ်(၃)ဂၤ ပပုတၢ်ဘာ်ဒိတအိာ်.

Brigade-6 (Kaw-ka-reik District)

On May 16, 2011 at 1844 hrs, the combined troops of our (DKBA) Klo-too-baw combat group attacked the enemy Column-1 of IB-213, led by Myo Min Khaing in Thay-byay village. The attack lasted for 10 minutes. Casualty on enemy side was not known. There was no casualty on our side. Again, our troops attacked the enemy between Kaw-ta-ri and Ka-ri-da-waw-gaw. The attack lasted 2 minutes. Three enemy soldiers were wounded. On May 17 at 0920 hrs, our troops from Coy-4 of Bn-18, led by officer Tharc-law, ambushed enemy troops from Column-1 of IB-231 at Myo-keh-meh-pa-nya-ta. The action lasted 10 minutes. Two enemy soldiers were killed and one wounded. On May 20 at 1340 hrs, our troops ambushed enemy troops from IB-310 near Tha-hgaw-thaw, killing Captain Yan Naung Soe and wounding Captain Ye Myint Naing and one sergeant. On May 22 at 1200 hrs, at Auk-bo-deh, our troops captured a car of Myaing Gyi Ngu BGF. Our troops confiscated one 9 mm pistol and a Burma cell phone. The car and the people were released. On May 13 at 0910 hrs, our troops from Coy-4 of Bn-18 ambushed the enemy troops from IB-231, led by Myo Min Hlaing, at Lor-ba village. The attack lasted 5 minutes. Casualty on enemy side was not known. There was no casualty on our side.

သုးက့(၆)

တၢ်ဒုးကစီာ်

ဖဲ ၁၆.၅.၂၀၁၁နံဟါ ၁၈၄၄ဆာကတီာ်ပပုဟ်ဖျာ်သးဒီးကျိာ်ထူတီဒုးယးကရူာ်န့ာ်လီၤခးဒုာ်ဒါခလရ(၂၁၃)သုး ကျိ(၁)ပုၤခိာ်ရီၤဖဲ "မျိုးမင်းခိုင်" အန့ာ်ဖဲသ့ဗြဲာ်သ့ပုၤတၢ်ဒုးယံာ်(၁၀)မံးနံးဒုာ်ဒါသုးဘာ်ဒိတသ့ာ်ညါ ပပုတၢ်ဘာ်ဒိတအိာ်.တကတီာ်ဃီပပုဟ်ဖျာ်ကဒီးသးန့ာ်လီၤခးကဒီးဒုာ်ဒါခလရ(၂၃၁)သုးကျိ(၁) ပု တီခိာ်ရီၤဖဲမျိုးမင်းခိုင်ဖဲကိးတရံးဒီးကရံးဒီးအိကီဘာ်စၢတၢ်ဒုးယံာ်(၂)န့ာ်ရံာ်ဒုာ်ဒါဘာ်ဒိ(၃)ဂၤ.ဖဲ ၁၇.၅. ၂၀၁၁နံ ၀၉၂၀ဆာကတီာ်ပပုသုးရူာ်(၁၈)သုးဒု(၄)တီခိာ်ရီၤဖဲသုးခိာ်သးလီၤခိးခးစဲးပြဲးဒုာ်ဒါခလရ(၂၃၁) သုးကျိ(၁)မ့ာ်ခဲာ်ပညာ်ထုာ်ဒုးယံာ်(၁၀)မံးနံးဒုာ်ဒါသံ(၂)ဂၤဘာ်ဒိတဂၤ.ဖဲ ၂၀.၅.၂၀၁၁နံ ၁၃၄၀ ဆာကတီာ်ပပုခိးဒုာ်ဒါခမရ(၃၁၀)ဖဲသ့သီယးဒုာ်ဒါသံသုးခိာ်စိတဂၤ.ဘာ်ဒိသုးခိာ်စိတဂၤ,သုးစကီတဂၤ. သုးခိစိသံအမံယုာ်နီာ်စိဒီးဘာ်ဒိသုးခိာ်စိအမံယဲမ့န့ာ်.ဖဲ ၂၂.၅.၂၀၁၁နံ ၁၂:၀၀ဆာကတီာ်ဖဲအိး ဘိာ်တဲတၢ်လီာ်ပပုဖိန့ာ် BGF မြိုင်ကြီးငူအကါပပုမန့ာ်ဇုမတခိာ်ကီာ်ပယီၤ phone တဖျာ်.ပပျဲက့ၤကါ ဒီးအပုတဖျာ်. ဖဲ ၁၃.၅.၂၀၁၁ နံ ၀၉၁၀ ဆာကတီာ် ပပုသရူာ်(၁၈)သုးဒု(၄)ခးစဲးပြဲးဒုာ်ဒါခလရ(၂၃၁)

ပျာတီခိပ် ရိမဲ "မျိုးလှိုင်" အနွှဲဖဲလီဟ်သွီတၢ်ဒုးယံာ်(၅)မံးနံး ဒုာ်ဒါသံဘၣ်ဒိတသ့ၣ်ညါ. ပပျာ တၢ်ဘၣ်ဒိ တအိၣ်.

Brigade-6 (Kaw-ka-reik District)

On May 25, 2011, we received information that G-3 (general staff officer-3), Tin Htoo Hlaing, under MOC-12 and IB-231 led by Bn 2IC, Aung Kyaw Myint, issued Martial Law order. All the villagers of Da-nay-mu, Gaw-mu, No-lar and Da-nay-mu-ta, affected by the order, fled from their villages. It has to do with the event that took place on Kaw-ka-reik-Myawaddy motor road.

သုးက့(၆)

တၢ်ကစီၣ်

ဖဲ ၂၅.၅.၂၀၁၁ နံး ဒီးန့ၢ်တၢ်ကစီၣ် ဒုာ်ဒါ စကခ(၁၂) စုတီဖီလၢာ် ဒုာ်ဒုးယၢခိပ် G-3 "တင်ထူး လှိုင် "ဒီး ခလရ(၂၃၁) တီခိပ်ရိမဲသုးရွာ်ခိပ်(၂) "အောင်ကျော်မြင့် "ထူးထီၣ် (မာရှယ်လော) တၢ်ကလုာ် ဖဲတန့ၢ်မူ၊ ကီမူ၊ နိာ်လါ ဒီး တန့ၢ်မူထုာ်သွီတဖၣ်ကမျာ်တဖၣ်ဃုာ်ကွံာ်ခဲလၢာ်. တအိၣ်နီတဂၤလၢၤဘၣ်. တၢ်ဂ့ၢ်ဘျး စဲသး ဒိဖျိ တၢ်အိၣ်ဖဲကီးတရံးဒီးရမတံကါကျဲအယိန့ၢ်လီၤ.

Brigade-6 (Kaw-ka-reik District)

On May 27, 2011 at 2000 hrs, our forest officer of Waw-ray Township, Saw Gor-la, clashed with the enemy troops from LIB-563 at a place between A-plaw and Myet-tha-ya. One enemy soldier was killed and Saw Gor-la had sacrificed his life. The enemy captured one 38 revolver and a cell phone from Saw Gor-la.

သုးက့(၆)

တၢ်ဒုးကစီၣ်

ဖဲ ၂၇.၅.၂၀၁၁ နံး ဟါ ၂၀၀၀ ဆၢကတီၢ် ပပျာတီၢ်ရွာ်ကီၢ်ဆၢသ့ၣ်ပျာ်ကစီၣ် စီၤကီၤလၢၤဘၣ်သၢကါခး လိာ်သးဒီးဒုာ်ဒါ ခမရ(၅၆၃) ဖဲအပျီၣ်ဒီးမွဲၣ်သ့ၣ်ယုာ်အဘၣ်စၢၤ ဒုာ်ဒါသံတဂၤ. ပပျာစီၤကီၤလၢၤဟ့ၣ်လီၤကွံာ် သး. ဒုာ်ဒါမၤန့ၢ်(၃၈)ကျိတရံးတခိၣ်ဒီးဖုနံးတဖျာ်.

Information: On May 29, 2011, the combined enemy Column-1 of LIB-546, led by Chit Than Oo, and Column-2, led by Myo Min Thein, having a strength of 100 and based at Da-ri-da-gor, entered Aw-gor village at 1800 hrs and bivouacked for the night.

ဒုာ်ဒါကစီၣ်

ဖဲ ၂၉.၅.၂၀၁၁ နံး ဒုာ်ဒါ ခမရ(၅၄၆) သုးကျိ(၁)"ချစ်သန်းဦး"တီခိပ်ရိမဲဟ်ဖျိာ်ထီၣ်သးဒီးသုးကျိ (၂)"မျိုးမင်းသိန်း" ဂံာ်ဘါ(၁၀၀)ဂၤ အိၣ်တရံးတကီၢ် ဖဲဟါခိ ၁၈၀၀ ဆၢကတီၢ် န့ၢ်လီၤအိၣ်ပတုာ် ဖဲအိကီသွီ.

----- <> -----

Acronyms: Bde = Brigade; Bn = Battalion; Coy = Company (a unit of the army with about 120 men); GHQ = General Headquarters; MA-1 rifle = Myanmar Army-1 rifle (Burma army manufactured different models of automatic assault rifles, designated MA-1, MA-2 etc.); LIB

= Light Infantry Battalion; IB = Infantry Battalion; 2IC = Second in Command; MOC = Military Operation Command; LID = Light Infantry Division; TC = Tactical Command